

မချိတလီ ကဝ **< m-khyi' t-li' >** = မချိတရီ
မချိတင်က ကဝ **< m-khyi' tin ge:>** 极为悲伤,悲痛欲绝:
မဆည်နိုင်အောင်မျက်ရည်တွေကျပြီ ~ ဖြစ်နေတယ်။ 不禁热泪
滚滚,悲痛万分。

မချိပြု: နါ **< m-khyi' byon >** 苦笑: သူသည် ~ ကခလေးတချက်
ပြုဆိုက်သည်။ 他苦笑了一下。

မချိမချက် ကဝ **< m-khyi' m-khyet >** 不堪忍受

မချိမဆ ကဝ **< m-khyi' m-hsa' >** = မချိမဆုံ

မချိမဆဲ ကဝ **< m-khyi' m-hsan' >** 痛苦不堪,难以忍受:
ပြင်းထန်လှသောဝေနာကို ~ ခံစားနေရှုသည်။ 痛苦地忍受
着重病的折磨。

မချိသွားပြု ကဝ **< m-khyi' thwa: phe:>** 苦笑: သူ ~ လုပ်နေ
တယ်။ 他苦笑着。

မချော်က ကဝ **< m-khyei m-ngan >** 无礼,不敬: ကျွန်တို့ကို
~ နိုးပြောစိုးမရတာ။ 对我们说话无礼,所以教训他。

မချိမချက် ကဝ **< m-khyo m-khyin >** (表情)不严肃地,嘻
皮笑脸,皮笑肉不笑: သူမျှကိုထားက ~ နှင့် 他嘻皮笑
脸的

မချိမပဲ ကဝ **< m-khyin' m-ye >** 惆怅,惆悵,怅怅,不甘
心,不满足: ဒိုက္ခာကိုဖြုံး ~ ဖြစ်နေသည်။ 读了这部小
说后心中感到惆怅。

မချိစုံ နါ **< ma' khyit su' >** 一种好杧果: ~ သရက်သီး 马
其素杧果

မချော်ပင် နါ **< m-khyit pin >** 【植】生长在克钦邦的一种植物
(可入药)

မချော်ဦး နါ **< m-khyit u' >** မချော်ဦး的块茎

မချော်း ဘေး **< m-khyi >** 虽然,尽管(在加重赞扬或讥笑口
气时用): ယောက်းဖြစ် ~ သတ္တိနည်းလှသည်။ 虽然是个男
子汉却很胆小。

မချော် ကဝ **< m-khyut >** 肯定,一定,必定,无疑: ~ အောင်
မြင်ပါလို့မည်။ 必定成功。

မချော်မထဲ ကဝ **< m-khyut m-lwe >** = မချော်

မချော်မျှုံ ကဝ **< m-khyut mout khy'a >** = မချော်

မချော်ကော် ကဝ **< m-khyut ei kan >** = မချော်

မဂေး နါ **< m-g-da' >** (古印度)摩揭陀国: ~ အောင် (古印
度)摩揭陀语 / ~ ကုန်းစား (古印度)摩揭陀国的量度
单位 (မဂောက်းစား = ၁ပြည့်၊ မြန်မာပေကုန်းစား = ၁ခွဲ့)

မဂဲ နါ **< m-ge >** 身上羽毛有红绿色条纹的一种鸡

မဂို နါ **< m-go >** 一种公鸡,羽毛呈红黄色,形似母鸡

မဟယုဝင် နါ **< m-ga' lu' lin >** 帝释青年时的名字,(喻)热
心公益的人

မင့်မဆည် ကဝ **< m-ngan' m-hse >** (书)马上,刻不容缓: ~
မြန်မြန်လျှင်လျှင်ပြုလုပ်အောင်ရှုက်သင့်သည်။ 应该刻不容缓地办
理。

၆၀ ကဲ **< ma' za' >** 保佑,救助,接济: ဘုရားကသူတို့ကိုဘယ်
တော့မှမ ~ ချေး။ 菩萨从来不保佑他们。/ မီးတေးရှုံးသည်
များအတွက်ကျပ်၁၀၀၀ ~ သွားသည်။ 捐一千元救济火灾灾
民。

မစားရတတ် နါ **< m-sa: y-dat >** ①缺吃少喝 ②缺吃少喝者
မူးမရ ကဝ **< m-su: m-ye: >** = မချိမ့်မရဲ့
မစိမပို့ ကဝ **< m-so' m-po' >** 微不足道;少量,少许: တိုးစာ
စလိုးကလေးများ ~ ကျွန် ရန်ကြလေသည်။ 剩下少量口粮。/
အာရွှေဆီမှုစောင်နှီဘျို့ ~ ပျို့စွဲလာသည်။ 东方微露曙光。
မစံမား ကဲ **< m-san s-ma >** (古)不能享受(亦写也မံမား)
မစက်မရက် ကဝ **< m-set m-yet >** (古)留恋,喜爱

မစင်း နါ **< m-sin >** 粪便,屎: ~ တား 运送粪便的汽车

မစင်စွဲ့ ကဲ **< m-sin sun' >** 大便

မစင်တီးပြင် နါ **< m-sin ti: byin >** 粪便

မစင်တရစ် ကဝ **< m-sin t-yit >** (古)不适宜,不适当

မစည်တရစ် ကဝ **< m-si t-yit >** = မစင်တရစ်

မစပ်စကား နါ **< m-sat z-ga: >** 不相干的话,无关的话

မစပ်တင့် ကဝ **< m-hsat t-ngan' >** = မဆတ်တင့်

မစပ်တရပ် ကဝ **< m-sat d-yat >** 毫无关系

မစပ်မဟပ် ကဝ **< m-sat m-hat >** 毫无关系

မစမ်းယ် နါ **< ma' sein: bin >** (喻)冷酷无情的女人

မစွဲတ္ထရွှေတ် ကဝ **< m-sut t-yut >** 少许: ~ ပေးသည်ထက်မပေး
ပဲနေသည်ကဗျာတော်အဲမည်။ 少给还不如不给。

မစာတင်ကဲ ကဝ **< m-hsa' tin' ge: >** = မဆုံတင်ကဲ

မစရာဖုန် ကဝ **< m-hsa' y-man >** (古) = မဆုံတင်ကဲ

မစာလား နါ **< m-hs-la >** ①咖哩粉 ②三合土 ③(俚)无用
的言行: ~ တား 废话

မစာလားစက် နါ **< m-hs-la set >** 三合土搅拌机

မစီးဆိုင် ကဝ **< m-hsi m-hsain >** 无关: ~ ဝင်မှုပို့နဲ့ 跟你
无关,别来捣乱!

မစ္ေးမရ ကဝ **< m-hsu: m-ye: >** 憤愤不憇,愤然: ~ တရင်လုံး
ကဲ့မည်နှင်း 好像肺都要气炸了

မရှို ဘေး **< m-hso >** 无论……,都……: မည်သူ ~ စဉ်က်စုံရှို
မည်။ 无论谁都要遵守纪律。

မဆိုစား I ကဲ **< m-hso s-ma >** 微不足道 မဆိုစား II ကဲ **< m-hso
s-ma >** 微不足道,极少

မဆိုစောက် ကဝ **< m-hso s-laut >** 不值一提,微不足道

မဆုံတော် ကဝ **< m-hsan' d-e >** (罕) = မဆုံတင်ကဲ

မဆုံတင်ကဲ ကဝ **< m-hsan' tin ge: >** 负担过重,过量, ပွဲည့်
ပစ္စယများကိုသေတ္တာထဲတွင် ~ ထည့်ထားသည်။ 箱子里东西装
的太多了。

မဆုံမပြု ကဝ **< m-hsan' m-pye: >** 过量,超过限度: ~ စား
တယ်။ 吃撑了。/ မီးရထားတွဲ ~ ကြပ်ခဲ့လိုက်ပါလာသောခရီး
သည်များ: 乘坐着拥挤不堪的火车来的旅客们